

မာတိကာ

အမှာစကားလေးပါ	၅
စေတနာစကား	၇
၁။ မင်းစိတ်ဓာတ်ကျလို့မဖြစ်ဘူး	၉
၂။ စိတ်ဓာတ်တော့ အကျမခံပါနဲ့	၁၃
၃။ စိတ်ဓာတ်မကျလိုက်ပါနဲ့နော်	၂၁
၄။ စိတ်ဓာတ်ကြံ့ခိုင်ပါစေ	၂၁
၅။ စိတ်မပျက်ပါနဲ့	၂၅
၆။ မင်းစိတ်ဓာတ်ကျနေရင်ဖတ်ဖို့	၂၉
၇။ စိတ်ဓာတ်ကျ စိတ်ညစ်နေရင်ဖတ်ဖို့ ၂	၃၅
၈။ စိတ်ညစ်မခံပါနဲ့	၄၁
၉။ နိုးထပါတော့	၄၅
၁၀။ ထွက်မပြေးလိုက်ပါနဲ့	၄၉
၁၁။ စိတ်ဓာတ်မကျနဲ့ ရှေ့ဆက်	၅၃
၁၂။ စိတ်ကို နည်းနည်းညစ်ပေးပါ	၅၇
၁၃။ စိတ်ရှည်ပါ	၆၃
၁၄။ သည်းခံစိတ်ရှည်ပါ	၆၇
၁၅။ အလုပ်တွေ ရှုပ်နေကြတယ်	၇၁
၁၆။ ဦးနှောက်အိုဗာလော့	၇၅
၁၇။ အဆင်ပြေပါတယ်	၇၉
၁၈။ ပြင်ဆင်ထားပါ	၈၃
၁၉။ ဘယ်ကစသလဲ	၈၇
၂၀။ တက်ကျိုးရင် လက်ထိုးလှော်	၉၁